

# ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး

ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး (CoST) သည် အစိုးရများ၊ စက်မှုလုပ်ငန်းများနှင့် ကမ္ဘာတစ်ဝန်းလုံးမှ ဒေသခံလူထုအသိုက်အဝန်းတို့နှင့် အတူတကွ ပူးပေါင်းလုပ်ကိုင်၍ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုတိုးမြှင့်စေခြင်းဖြင့် အများပြည်သူနှင့်ဆိုင်သော အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုများမှ ပိုမိုကောင်းမွန်သော၊ တန်ဖိုးရရှိအောင် ဆောင်ရွက်ခြင်းဖြစ်သည်။



## ဆောက်လုပ်ရေးကဏ္ဍ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး (CoST) အဘယ်ကြောင့် လိုအပ်သနည်း။

အများပြည်သူနှင့်ဆိုင်သော အခြေခံအဆောက်အအုံ ခွဲဝေသည့်ကိစ္စများတွင် ထင်ရှားသည့်တိုးတက်မှုသာမရှိပါက သက္ကရာဇ် ၂၀၃၀ အထိ နှစ်စဉ် အမေရိကန်ဒေါ်လာ ၅ ဘီလီယံခန့် ဆုံးရှုံးနိုင်ပါသည်။ အခြေခံအဆောက်အအုံ ခွဲဝေသည့်ကိစ္စများတွင် တိုးတက်မှုရှိရန် နိုင်ငံတကာ၏ကြိုးပမ်းအားထုတ်မှုတစ်ခုဖြစ်သောကြောင့် အရေးပါပါသည်။

(CoST)သည် ပွင့်လင်းမြင်သာမှုအားကောင်းခြင်းနှင့် အများပြည်သူနှင့်ဆိုင်သော အခြေခံ အဆောက်အအုံကိစ္စတွင် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေခြင်းဖြင့် အပြည်ပြည်ဆိုင်ရာအားထုတ်မှုနှင့် ဦးဆောင်ခြင်းဖြစ်သည်။ လူတိုင်းအတွက် ပိုမိုကောင်းမွန်သောတန်ဖိုးကို ဖန်တီးပေးနိုင်သဖြင့် ထိုပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုပေါ်တွင် အာရုံစိုက်မှုရှိရန် ကျွန်ုပ်တို့ လိုအပ်ပါနေသည်။

- (CoST) သည် အစိုးရများအတွက်လည်း ပိုမိုကောင်းမွန်သောတန်ဖိုးများ ဖြစ်စေပါသည်။ အဘယ်ကြောင့်ဆိုသော် (CoST) က ပြည်သူ့ဘဏ္ဍာငွေများအား မည်သို့သုံးစွဲသည်ကို ဖော်ပြသည်။ ဖြစ်နိုင်ခြေရှိသော အကျိုးရှိသည့်စုဆောင်းမှုများနှင့် အခြေခံအဆောက်အအုံ ဆောက်လုပ်မှုအတွက် ဝယ်ယူရေးနှင့် ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုတို့မှ ပြီးပြည့်စုံသည့် ပြုပြင်ပြောင်းလဲမှုကို ဖော်ထုတ်ပေးသည်။ ထို့အပြင် ပွင့်လင်းမြင်သာမှု တိုးတက်စေခြင်းဖြင့် (CoST) သည် တိုင်းပြည်၏ အခြေခံအဆောက်အအုံကဏ္ဍကို အခြားနိုင်ငံများ၏ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်စေသည်။

(CoST) သည် ကဏ္ဍစုံမှ ဆက်နွယ်ပတ်သက်သူများပါဝင်သည့် ဖော်ဆောင်မှုတစ်ခုဖြစ်ပြီး နိုင်ငံ ၁၅ နိုင်ငံပါဝင်ကာ အခြေတမ်းအဖွဲ့ဝင် (၄) နိုင်ငံရှိသည်။ ၂၀၁၂ ခုနှစ်တွင် စတင်ခဲ့ပြီး ရှေ့ပြေးအစီအစဉ်များ သုံးနှစ်ဖော်ဆောင်ခဲ့ကာ ၎င်းတို့ကို အတွေ့အကြုံယူပြီး ဆက်လက်ဆောင်ရွက်နေပါသည်။ ယင်းရှေ့ပြေးအစီအစဉ်များမှာ နိုင်ငံရှစ်နိုင်ငံအတွင်း ကိစ္စသစ်တစ်ခုဖြစ်သော ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုလုပ်ငန်းစဉ်များ၏ ရှင်သန်နိုင်စွမ်းကို စမ်းသပ်ခြင်းဖြစ်သည်။

(CoST) သည် အများပြည်သူနှင့်ဆိုင်သော အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုမှ ရရှိသောအချက်အလက်များကို ဖော်ထုတ်ဖွင့်ဟခြင်းဖြင့် ပွင့်လင်းမြင်သာမှုကို မြှင့်တင်ပေးသည်။ (CoST) သည် အများပြည်သူအား သတင်းအချက်အလက်များပေးသည့်အပြင် ဆုံးဖြတ်ချက်ချမှတ်သူများ ထည့်သွင်းလက်ခံစဉ်းစားရသည်အထိ ပြောဆိုနိုင်အောင် ပြည်သူလူထု၏ လုပ်ကိုင်နိုင်မှုစွမ်းရည်ကို တိုးမြှင့်စေသည်။ သတင်းအချက်အလက်ရရှိထားသည့် ပြည်သူများနှင့် တူနီးရှားနိုင်ငံရှိသော အဖွဲ့အစည်းများသည် ပြုပြင်ပြောင်းလဲမှုကို အစပျိုးရာတွင် ဦးဆောင်နိုင်သည်။ ထိုပြုပြင်ပြောင်းလဲမှုသည် လွှဲပြောင်းသောအုပ်ချုပ်မှု၊ ထိရောက်မှုမရှိသော လုပ်ကိုင်မှု၊ အဝတ်လိုက်စားမှုနှင့် အခြေခံအဆောက်အအုံ ခိုင်မာမှုမရှိခြင်းကြောင့် ပြည်သူလူထု (ခံစားရသည့်) စွန့်စားရမှုများမှ လျော့ချပေးလိမ့်မည် ဖြစ်သည်။

(CoST) သည် အများပြည်သူနှင့်ဆိုင်သော အခြေခံအဆောက်အအုံဆိုင်ရာ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုတို့နှင့်ပတ်သက်ပြီး ကမ္ဘာတစ်ဝန်းလုံးမှ အတွေ့အကြုံနှင့် ဗဟုသုတ နီးနောဖလှယ်မှု လွယ်ကူစေရန်အတွက် ပြည်တွင်းနှင့်သာမက နိုင်ငံတကာအဆင့်များနှင့်ပါ တွဲဖက်လုပ်ကိုင်သည်။ ထိုသို့ဆောင်ရွက်သောကြောင့် ကမ္ဘာလုံးဆိုင်ရာ ပွင့်လင်းမြင်သာမှု ရှေ့ဆောင်အဖွဲ့များဖြစ်သည့် Open Government Partnership နှင့် Open Contracting Partnership တို့နှင့် လည်း နီးကပ်စွာ တွဲဖက်လုပ်ကိုင်ခြင်း ဖြစ်သည်။

- (CoST) သည် ပုဂ္ဂလိကကဏ္ဍများအတွက်လည်း ပိုမိုကောင်းမွန်သော တန်ဖိုးများ ဖြစ်စေပါသည်။ အဘယ်ကြောင့်ဆိုသော် (CoST)သည် သာတူညီမျှသည့် တန်းတူယှဉ်ပြိုင်ခွင့်ကို အာမခံပေးပြီး ကုန်ကျစရိတ်နှင့် စီးပွားရေးလုပ်ကိုင်ခြင်းကြောင့် ရနိုင်သောစွန့်စားရမှုများကိုပါ သက်သာစေသည်။ ဆိုလိုသည်မှာ ကုမ္ပဏီသည် လုပ်ငန်းတစ်ခုရရှိရန်အတွက် လေလံယှဉ်ပြိုင်ရာတွင် ယှဉ်ပြိုင်မှုလုပ်ငန်းစဉ်တစ်ခုလုံးသည် မျှတပြီး ပွင့်လင်းစွာယှဉ်ပြိုင်ရသည့် ပတ်ဝန်းကျင်တွင်ဖြစ်သည်ဟူသော အချက်ပင်ဖြစ်သည်။
- (CoST) သည် လူထုအသိုက်အဝန်းများ အတွက်လည်း ပိုမိုကောင်းမွန်သော တန်ဖိုးများ ဖြစ်စေပါသည်။ အဘယ်ကြောင့်ဆိုသော် (CoST)သည် ဘဝပေါင်းများစွာပြောင်းလဲစေသည့် စရိတ်နည်းပါးပြီးထိရောက်သော အခြေခံအဆောက်အအုံများ တိုးတက်မှုအတွက် အာမခံပေးသည်။ လူထုကလည်း ဖွံ့ဖြိုးလာသည့်လမ်း၊ သန့်ရှင်းသော သောက်ရေရရှိမှု၊ အဆောက်အအုံကောင်းကောင်းဖြင့် သင်ယူရသည့် ပညာရေး၊ ဘေးကင်းစိတ်ချရသော ဆေးရုံတွင် ဆေးဝါးကုသခွင့်များ ရရှိပြီး အလုပ်အကိုင်နှင့် ဈေးကွက်များ ရရှိလာမည် ဖြစ်သည်။

(CoST)တွင် ငွေစုဆောင်းမှု၊ ဥပဒေပိုင်းဆိုင်ရာအထောက်အပံ့နှင့် အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲခြင်းနှင့် ပါဝင်ပတ်သက်သူများ၏ စွမ်းဆောင်ရည်မြှင့်တင်ခြင်းတို့ကို မှတ်တမ်းတင်ထားသော လမ်းကြောင်းမှတ်တမ်းရှိသည်။ ၎င်းသည် အများပြည်သူနှင့်ဆိုင်သော အခြေခံအဆောက်အအုံကဏ္ဍ ပွင့်လင်းမြင်သာမှု တိုးတက်ရေး၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရေးနှင့် စရိတ်နည်းပါးပြီးထိရောက်မှုရှိရေးအတွက် အနာဂတ်အားထုတ်မှုကို မောင်းနှင်ရန် ရှေ့ဆောင်လမ်းပြ ဖြစ်သည်။

# အီသီယိုးပီးယားတွင် စရိတ်သက်သာ လျော့ပါးစေခြင်း



**US\$3.5 million saving**

အီသီယိုးပီးယား CoST၏ Assurance အဖွဲ့သည် အီသီယိုးပီးယားအရှေ့ပိုင်းရှိ ကျေးလက်လမ်းအတွက် မူလအစီအစဉ်မှ ပိုမိုကျယ်ပြန့်လာခဲ့သည့် ရေထိန်းနံရံနှင့် လမ်းတည်ဆောက်ရေးအတွက် တူးဖော်ရေးလုပ်ငန်း ကိစ္စကို မီးမောင်းထိုးပြသည်။ အီသီယိုးပီးယား CoST ၏ သုံးပွင့်ဆိုင်ညွှန်ပေါင်းအဖွဲ့သည် မီဒီယာများနှင့် အရပ်ဘက်အဖွဲ့အစည်းများပါ ပါဝင်သော အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်ကာ ထည့်သွင်းစဉ်းစားသင့်သည်များ ကိုပါ ထည့်သွင်းစဉ်းစားကာ လမ်းလုပ်ငန်းကို ပြုပြင်ပြောင်းလဲနိုင်ခဲ့သည်။

ရလဒ်အနေဖြင့် အီသီယိုးပီးယားအစိုးရက လမ်းလုပ်ငန်းစီမံချက်အတွက် အခြားဒီဇိုင်းသစ်ကိုလက်ခံခဲ့သည်။ ၎င်းသည် ကုန်ကျစရိတ်အားဖြင့် အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ သန်း သက်သာစေခဲ့ပြီး လုပ်ငန်းလုပ်ကိုင် ချိန်လည်း ခြောက်လစောပြီး ပြီးစီးခဲ့သည်။

ထို့အပြင် မူလလမ်းဒီဇိုင်းရေးဆွဲသူသည် အစိုးရနှင့်လုပ်ကိုင်ရသော လုပ်ငန်းများတွင် နှစ်နှစ် လုပ်ကိုင်ခွင့် ပိတ်ပင်ခဲ့ခြင်း ခံခဲ့ရသည်။ ထို့အပြင် အစီရင်ခံစာအရ ထိုလမ်းသစ်၏ ပထမအပိုင်းဖောက်ပြီး ၂၀၁၁ ခုနှစ် နောက်ပိုင်းတွင် ဒေသခံများ၏ ဝင်ငွေနှစ်ဆတိုးပွားလာခဲ့သည်ဟု သိရသည်။

(CoST) သည် ပွင့်လင်းမြင်သာမှု အားကောင်းခြင်းနှင့် အများပြည်သူ နှင့်ဆိုင်သော အခြေခံ အဆောက် အအုံကိစ္စတွင် တာဝန်ယူမှု၊ တာဝန်ခံ မှု ရှိစေခြင်းဖြင့် အပြည်ပြည်ဆိုင်ရာ အားထုတ်မှုနှင့် ဦးဆောင်ခြင်း ဖြစ် သည်။

## CoST မည်သို့ အလုပ်လုပ်သနည်း။

အပြည်ပြည်ဆိုင်ရာ အဆင့်တွင် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှု တိုးမြှင့်လာစေရေးအတွက် CoST သည် စည်းမျဉ်း၊ စည်းကမ်းနှင့် လမ်းညွှန်ချက်များ ထုတ်ပြန်ထားသည်။ နိုင်ငံအဆင့်တွင် CoSTသည် အကဲဖြတ် အဆင့်သတ်မှတ်ရန်နှင့် နိုင်ငံအဆင့်က ဦးဆောင်လုပ်ကိုင်ထားသည့် အစီအစဉ်များ၏ လုပ် ကိုင်မှု စွမ်းရည်ကို အသိမှတ်ပြုနိုင်ရန်အတွက် မူဘောင် တစ်ခုတည်ထောင်ပေးသည်။

မည်သည့်နိုင်ငံမဆို CoSTအဖွဲ့သို့ ဝင်ရောက်နိုင်ပြီး နိုင်ငံအဆင့်အစီအစဉ် (National Programme)ကို ထူထောင်နိုင်သည်။ နိုင်ငံအဆင့်အစီအစဉ် (National Programme) များသည် CoST၏ မူလအသွင်သဏ္ဍာန်(- features) များကို နမူနာယူပြီး ဒေသမူပိုင်များ၊ အဖွဲ့အစည်းနှင့် သဘာဝပတ်ဝန်းကျင် အခြေအနေအရ တို့နှင့်အညီလက်ခံကျင့်သုံးကာ ဒေသတွင်းမှပင် ဦးဆောင်ပြီး စီမံခန့်ခွဲသည်။

## CoST ၏ အောင်မြင်မှုများ

### နိုင်ငံသစ် ၇ နိုင်ငံ

အာဖရိကနွယ်တန်း၊ ဘော့စ်ဝါနာ၊ အယ်လ်ဆာဗေဗီး၊ ဟွန်ဒူး ရပ်စ်၊ ထိုင်း၊ ယူကရိန်းနှင့် ယူကရိန်းနိုင်ငံတို့က CoST သို့ ဝင်ရောက်ခဲ့ပြီး ၎င်းတို့အနက် ၄ နိုင်ငံက အမြဲတမ်း အဖွဲ့ဝင်နိုင်ငံများ ဖြစ်သည်။

### အမေရိကန်ဒေါ်လာ ရှစ်သန်း

#### စရိတ်သက်သာ

စီမံကိန်းနှစ်ခုကို ဆောင်ရွက်နိုင်ခဲ့သဖြင့် စုစုပေါင်းကုန်ကျ စရိတ် အမေရိကန်ဒေါ်လာ ရှစ်သန်း သက်သာခဲ့သည်။

### ပွင့်လင်းစွာ ထုတ်ဖော်ပြသမှုကို မြှင့်တင်

အီသီယိုးပီးယား၊ ဂွာတီမာလာနှင့် ဟွန်ဒူးရပ်စ်တို့တွင် CoST သည် ၎င်း၏ အခြေခံအဆောက်အအုံ အချက် အလက်စံနှုန်းများကို အစိုးရ၏စနစ်တွင် ပူးပေါင်းထည့် သွင်းခြင်းဖြင့်ပင် ပွင့်လင်းစွာ ထုတ်ဖော်ပြသမှု လိုအပ် ချက်ကိုလည်း မြှင့်တင်မှုရှိသည်။ ဂွာတီမာလာသည် အွန်လိုင်းဝယ်ယူရေးပေါ်တယ် "Guatecompras" မှ တစ်ဆင့် စီမံချက် ၃၀၀၀ ကျော်အတွက် အချက်အလက် များ ထုတ်ဖော်ပြသခြင်းဖြင့် ပွင့်လင်းစွာ ထုတ်ဖော်ပြသမှု ကို ဦးဆောင်နေသည်။

### ပွင့်လင်းစွာ ထုတ်ဖော်ပြသမှု သင်တန်းများ

နိုင်ငံအဆင့်အစီအစဉ် (National Programme)များ သည် ဝဘ်ပေါ်တယ် (Web Portal) များကို ပွင့်လင်းစွာ ထုတ်ဖော်ပြသမှု လုပ်ငန်းစဉ်အဖြစ် အီသီယိုးပီးယား၊ ဂွာတီမာလာ၊ ဟွန်ဒူးရပ်စ်နှင့် ဖိလစ်ပိုင်နိုင်ငံတို့တွင် အသုံးပြုကာ အစိုးရအရာရှိ ရာပေါင်းများစွာကို ယခုအခါ ပွင့်လင်းစွာ ထုတ်ဖော်ပြသမှု လုပ်ငန်းစဉ်သင်တန်းများ ပို့ချလျက်ရှိသည်။

### လူထုအသိအမြင်ဖွင့်လှစ်လုပ်ငန်းများ

အီသီယိုးပီးယား (Ethiopia)နှင့် မာလာဝီ (Malawi) တို့မှ ညံ့ဖျင်းသော အခြေခံအဆောက်အအုံ ဒီဇိုင်းနှင့် လူထု အသိအမြင်ဖွင့် လှစ်လုပ်ငန်းများ တိုးတက်လာစေရေးကို မီဒီယာနှင့် အရပ်ဖက်အဖွဲ့အစည်း သင်တန်းများက အထောက်အကူဖြစ်စေသည်။

### စက်မှုလုပ်ငန်း အထောက်အကူပြုမှု

အပြည်ပြည်ဆိုင်ရာ ထိပ်တန်း ဆောက်လုပ်ရေးလုပ်ငန်း ရှစ်ခုအနက် သုံးခုဖြစ်သော Bechtel, Strabagနှင့် Skanska တို့သည် ယခုအခါ CoST ကို ထောက်ခံ အားပေးသူများ ဖြစ်နေပြီ ဖြစ်သည်။

### စီမံကိန်း ၁၀၈ ခုကို ပြန်လည်လေ့လာ သုံးသပ်ခြင်း

အီသီယိုးပီးယား (Ethiopia) ဂွာတီမာလာ (Guatemala)၊ ဟွန်ဒူးရပ်စ် (Honduras)၊ မာလာဝီ (Malawi)နှင့် ဗီယက်နမ် (Vietnam) တို့တွင် CoST assurance လုပ်ငန်းသည် စီမံကိန်း ၁၀၈ ခုမှ အချက်အလက် ပွင့် လင်းစွာ ထုတ်ဖော်ပြသမှု ထုတ်ပြန်ချက်များကို ပြန် လည်လေ့လာ သုံးသပ်နိုင်ခဲ့သည်။

### ရန်ပုံငွေ လေလွင့်မှုကို ကာကွယ်ခြင်း

မာလာဝီ အမျိုးသားအဆင့်အစီအစဉ် ( Malawi National Programme)သည် လူထုနှင့်ဆိုင်သော ကိစ္စရပ်များ ကို မီးမောင်းထိုးပြကာ လမ်းလုပ်ငန်းနှစ်ခုကို တင်ဒါပြန် လည်ခေါ်ယူရာတွင် ဦးဆောင်ခဲ့ပြီးပြည်သူ့အရင်းအမြစ်များ အလဟဿ မကုန်ဆုံးစေရန် ကာကွယ်ပေးနိုင်ခဲ့သည်။

### ဥပဒေပိုင်းဆိုင်ရာ စံချိန်စံနှုန်းများကိုချမှတ်ခြင်း

CoST သည် အီသီယိုးပီးယား (Ethiopia) ဂွာတီမာလာ (Guatemala) နှင့် ဟွန်ဒူးရပ်စ် (Honduras) တို့တွင် ပုံမှန် ပွင့်လင်းစွာထုတ်ဖော်ပြသမှု လိုအပ်ချက်များ (formal disclosure requirements)ကို ထူထောင်ပေးသည်။ ၎င်းသည် အချက်အလက် ပွင့်လင်းစွာ ထုတ်ဖော်ပြသမှု အတွက် ဥပဒေအခြေခံအချက်ကို CoST ၏ အများ ပြည်သူ့ကဏ္ဍမှ အခြေခံအဆောက်အအုံ အချက်အလက် စံနှုန်းနှင့်အညီ အထောက်အပံ့ပြုသည်။

# အဓိကလက္ခဏာများ (Core Features)

CoST တွင် အများပြည်သူနှင့်ဆိုင်သော အခြေခံအဆောက်အအုံ ကဏ္ဍ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုအတွက် ကမ္ဘာလုံးဆိုင်ရာ စံချိန်စံညွှန်းကို ထောက်ပံ့ပေးသည့် အဓိကအပိုင်းသုံးပိုင်း ပါဝင်သည်။ ၎င်းစံချိန်စံညွှန်းများသည် ပြုပြင်လွယ်ပြီး ခက်ခဲသော နိုင်ငံရေး၊ စီးပွားရေးနှင့် အာဏာထိန်းသိမ်းမှုအပိုင်းနှင့် လူမှုရေးကဏ္ဍများတွင် အသုံးပြုနိုင်သည်။ CoST ၏ အဓိက လက္ခဏာများမှာ -



## ပွင့်လင်းစွာ ထုတ်ဖော်ပြသမှု

CoST သည် ပြည်သူလူထုနှင့်ဆိုင်သော အခြေခံအဆောက်အအုံ စီမံချက်များတွင် အချက်အလက်များကို ထုတ်ဖော်ပြသခြင်းအားဖြင့် ပွင့်လင်းမြင်သာမှုကို တိုးမြှင့်သည်။ CoST အခြေခံအဆောက်အအုံ အချက်အလက် စံချိန်စံညွှန်း(Infrastructure Data Standard-IDS) အတိုင်း စီမံချက် စက်ဝန်းကာလအတွင်း အချက်အလက် ၄၀ ကို အရေးပါသော အဆင့်များတွင် ကြေညာရသည်။ အခြေခံအားဖြင့် အမျိုးသားအဆင့်အစီအစဉ် (National Programme) တစ်ခုသည် လေးစားလိုက်နာခြင်း အပြည့်အဝရှိသော အခြေအနေနှင့် အောင်မြင်နိုင်ပြီး ဒေသအခြေအနေနှင့်သင့်လျော်ပြီး ရေရှည်တည်တံ့သည့် ပြည်သူလူထုနှင့်ဆိုင်သော အခြေခံအဆောက်အအုံ ပွင့်လင်းစွာထုတ်ဖော်ပြသမှုလုပ်ငန်းစဉ် တစ်ခုကို တည်ထောင်ပေးသည်။ **ပိုမိုသိရှိလိုပါက လမ်းညွှန်ချက် အမှတ် ၆၊ ပွင့်လင်းစွာ ထုတ်ဖော်ပြသမှု လုပ်ငန်းစဉ်တစ်ခုအား ဒီဇိုင်းပြုလုပ်ခြင်းကို ကြည့်ပါ။**



## သေချာစေမှု

(CoST)သည် ပွင့်လင်းစွာ ထုတ်ဖော်ပြသမှုအချက်အလက်များကို အမှီအခိုကင်းသော စစ်ဆေးမှုတစ်ခုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုကို မြှင့်တင်သည်။ ထိုသေချာစေမှု လုပ်ငန်းစဉ်တစ်ခုနှင့် (CoST)သည် နည်းပညာဆိုင်ရာ အချက်အလက်ကို ကျိုးကြောင်းညီညွတ်အောင် သက်သေပြသည်။ ရှင်းလင်းပြီး နားလည်ရလွယ်ကူသော ဘာသာစကားဖြစ်အောင် အဓိပ္ပာယ်ပြန်ဆိုသည်။ စိတ်ဝင်စားစရာ၊ စိုးရိမ်စရာကိစ္စရပ်များကို ဖော်ထုတ်ပေးသည်။ ၎င်းသည် ပတ်သက်ဆက်နွယ်သူများအား အဓိကကိစ္စများကို နားလည်ရန်ကူညီသည်။ ထို့အပြင် ဆုံးဖြတ်ချက်ချမှတ်မည့်သူများ တာဝန်ယူမှုရှိစေရန် အခြေခံအဖြစ် ဆောင်ရွက်သည်။ **ပိုမိုသိရှိလိုပါက လမ်းညွှန်ချက် အမှတ် ၇၊ သေချာစေမှုလုပ်ငန်းစဉ် ဒီဇိုင်းပြုလုပ်ခြင်းကို ကြည့်ပါ။**



## သုံးပွင့်ဆိုင်လုပ်ဆောင်မှု

နိုင်ငံတိုင်းတွင် CoST သည် သုံးပွင့်ဆိုင် ညွှန်ပေါင်းအဖွဲ့ (MSG) ဖြင့် ဦးဆောင်ပြီး ၎င်းတွင် အစိုးရ၊ ပုဂ္ဂလိကနှင့် အရပ်ဘက်အဖွဲ့အစည်းတို့မှ ကိုယ်စားလှယ် များ ပါဝင်သည့်ဖွဲ့စည်း ဖော်ဆောင်ပေးခြင်းဖြင့် CoST သည် ၎င်းအရေးပါသော ဆက်နွယ်ပတ်သက်သူများကို အများပြည်သူဆိုင်ရာ အခြေခံအဆောက်အအုံ တွင်ရင်းနှီးမြှုပ်နှံမှု၏ တန်းဖိုးများ၊ အသုံးဝင်မှုနှင့် ထိရောက်မှုများ တိုးတက်စေရန်အတွက် ဆွဲဆောင်သည်။ **ပိုမိုသိရှိလိုပါက လမ်းညွှန်ချက်အမှတ် ၄၊ MSG နှင့် National Secretariat တည်ထောင်ခြင်း ကိုကြည့်ပါ။**



## စာချုပ်ဖျက်ခြင်းမှ အမေရိကန်ဒေါ်လာ ငါးသန်း ချွေတာနိုင်ခဲ့


ဂွာတီမာလာနိုင်ငံ (Guatemala) မြို့တော်ဘီလီ(စ်)တံတား မွမ်းမံခြင်းလုပ်ငန်းကို ဂွာတီမာလာ CoST Assurance အဖွဲ့မှ အကြံပြုချက်များအတိုင်း လိုက်နာဆောင်ရွက် ဖျက်သိမ်းခဲ့သည်။ အဖွဲ့က ကန်ထရိုက်ဆိုင်ရာလုပ်ငန်းကို အရေးပေါ် လုပ်ငန်းစဉ်အနေဖြင့် ဆောင်ရွက်ခဲ့သည်မှာ မသင့်လျော်၊ အရေးပေါ်လုပ်ငန်းစဉ် သည် သဘာဝ ဘေးအန္တရာယ်ကြုံတွေ့ရပြီး ပြန်လည်တည်ဆောက်သည့် အခြေအနေများအတွက် သာရည်ရွယ်ထားသည့် လုပ်ငန်းစဉ်ဟု ညွှန်ပြခဲ့သည်။ ကန်ထရိုက်ကို ငွေမပေးခြေမီ ကြိုတင်ပယ်ဖျက်နိုင်ခဲ့သဖြင့် ဒေါ်လာငါးသန်း ချွေတာနိုင်ခဲ့သည်။ ထို့အပြင် CoST Assurance အဖွဲ့က တံတားသည် ပြန်လည် ပြင်ဆင်ရန် မလိုသေးဟုလည်း ထောက်ပြခဲ့သည်။

(CoST) တွင် ငွေစုဆောင်းမှု၊ ဥပဒေပိုင်းဆိုင်ရာ အထောက်အပံ့နှင့် အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲခြင်းနှင့် ပါဝင်ပတ်သက်သူများ၏ စွမ်းဆောင်ရည် မြှင့်တင်ခြင်းတို့ကို မှတ်တမ်းတင်ထားသော လမ်းကြောင်းမှတ်တမ်းရှိသည်။



# အောင်မြင်မှု အကျိုးသက်ရောက်မှုများ

CoST သည် လူမှုရေးတာဝန်ယူမှု၊ တာဝန်ခံမှု အားကောင်းစေခြင်းဖြင့် ၎င်း၏ အကျိုးသက်ရောက်မှုကို အောင်မြင်စေသည်။ ၎င်းသည် လုပ်ဆောင်မှုအဆင့်ဆင့်မှ နားလည်စေပြီး မီးမောင်းထိုးပြသည့်အတိုင်း အကျိုးကောင်းဆက် ဖြစ်ပေါ်စေသည်။



## CoST ၏ စီမံအုပ်ချုပ်မှုပုံ

CoST သည် UK တွင် မှတ်ပုံတင်ထားသည့် အလှူအတန်းပြုလုပ်ရန်နှင့် အကျိုးအမြတ်မယူသည့် ကုမ္ပဏီမျိုး ဖြစ်သည်။ CoST ဘုတ်အဖွဲ့သည် CoST သို့ ဝင်ရောက်မည့် နိုင်ငံသစ်များကို ဝင်ခွင့်ပြုခြင်းနှင့် ဘတ်ဂျက်နှင့် မူဝါဒများ ချမှတ်အတည်ပြုခြင်း၊ စံချိန်စံညွှန်းနှင့်စည်းမျဉ်းများ ချမှတ်ခြင်း စသည်တို့ပါဝင်သည့် ရှေ့ဆောင်လုပ်ငန်းများကို စီမံအုပ်ချုပ်ရန် တာဝန်ရှိသည်။

ဘုတ်အဖွဲ့သည် CoST ၏ အပြည်ပြည်ဆိုင်ရာ အစီအစဉ်များကို စီမံခန့်ခွဲမှု အထောက်အပံ့ပေးရန်၊ CoST ကို ဝင်ရောက်ရန် စိတ်ဝင်စားသည့်နိုင်ငံသစ်များကို အထောက်အပံ့ပြုနိုင်ရန်နှင့် နိုင်ငံအဆင့်အစီအစဉ် (National Programme) နှင့် အပြည်ပြည်ဆိုင်ရာမှ ရန်ပုံငွေများနှင့်ပတ်သက်ပြီး လမ်းညွှန်ချက်နှင့် နည်းပညာပိုင်းဆိုင်ရာ အထောက်အပံ့များ ပေးနိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ အတွင်းရေးမှူးကို ခန့်အပ်ထားသည်။



## မည်သို့ပါဝင်နိုင်သနည်း။




သင့်အစိုးရက CoST တွင် ပူးပေါင်းပါဝင်ရန် စိတ်ဝင်စားပါသလား။ သို့မဟုတ် ပုဂ္ဂလိကက ကဏ္ဍ၊ အရပ်ဘက်အဖွဲ့အစည်း၊ သို့မဟုတ် အလှူရှင် ထောက်ပံ့သူဖြစ်ပြီး စိတ်ဝင်စားမှု ရှိပါသလား။ ထိုသို့ စိတ်ဝင်စားပါက CoST ၏ လုပ်ဆောင်မှုများမှ အောင်မြင်မှုများကို တွေ့မြင်လိုပေလိမ့်မည်။ ကြည့်ရှုလေ့လာနိုင်ရန် ကျေးဇူးပြု၍ [CoST@constructiontransparency.org](mailto:CoST@constructiontransparency.org) သို့ ဆက်သွယ်စေလိုပါသည်။



## မာလာဝီ (Malawi) တွင် အရပ်ဘက် အဖွဲ့အစည်းနှင့် မီဒီယာအတွက် စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်း။

မာလာဝီ၏ သုံးပွင့်ဆိုင်ညွှန်းပေါင်းအဖွဲ့သည် အရပ်ဘက်အဖွဲ့အစည်းနှင့် မီဒီယာများအတွက် စွမ်းရည်မြှင့်တင်ခြင်းအဖြစ် အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်ကာ အများပြည်သူနှင့်ဆိုင်သော အခြေခံအဆောက်အအုံ ကဏ္ဍတွင် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှု အရေးကြီးပုံကို အမြင်ဖွင့်ပေးခဲ့သည်။

သုံးပွင့်ဆိုင်ညွှန်းပေါင်းအဖွဲ့သည် အများပြည်သူနှင့်ဆိုင်သော အခြေခံအဆောက်အအုံ စီမံချက်များမှ အရေးပါသော ကိစ္စရပ်များကို ရေးသားသည့် မီဒီယာများကိုလည်း ပြောပြခြင်းကဲ့သို့ ရေးသားနိုင်ပါက မီဒီယာဆုများ စတင်ချီးမြှင့်ခဲ့သည်။

အရေးပါဆုံး အချက်အနေဖြင့် သုံးပွင့်ဆိုင်ညွှန်းပေါင်းအဖွဲ့သည် လူထုရေဒီယို ကျမ်းတောင်းပြော (Debate) အစီအစဉ်ဖြင့် တိုက်ရိုက်ဆက်သွယ်ညှိနှိုင်းဆောင်ရွက်သည်။ မာလာဝီ၏ အခြေခံအဆောက်အအုံနှင့် အစိုးရ စက်မှုလုပ်ငန်းနှင့် အရပ်ဘက် အဖွဲ့အစည်းများကို ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှု တိုးမြှင့်ခြင်း၏ အရေးပါပုံအကြောင်းကို ၎င်းအစီအစဉ်မှတစ်ဆင့် လူထုက SMS ပေးပို့ပြီး မေးခွန်းများ မေးမြန်းနိုင်သည်။ မာလာဝီ၏ အခြေခံအဆောက်အအုံတာဝန်ယူမှု၊ တာဝန်ခံမှု မြှင့်မားခြင်းကို ထိပ်ပိုင်းအစိုးရအရာရှိများက ဦးဆောင်ထောက်ပံ့သည်။ ဒုတိယ သမ္မတဆူလို့ချီလီမာက CoST မာလာဝီချန်ပီယံဟု အမည်ပေးထားသည်။

 CoST International    
   Construction Sector Transparency Initiative (CoST)

 @CoSTransparency    
  [www.constructiontransparency.org](http://www.constructiontransparency.org)

CoST - the Construction Sector Transparency Initiative - is a multi-stakeholder initiative funded by the UK Government's Department for International Development and the Ministry of Foreign Affairs of the Netherlands. CoST works with governments, the private sector and civil society to get better value from public infrastructure investments by increasing transparency and accountability. To find out more, please visit the CoST website

